

# လျှောက်ဆိုပါ

GO FORWARD

ရှင်တို့အားလုံးအတွက်အထိမ်းအမှတ်

ယွှမ်းတင်စီမံရေးကော်မတီ  
ထိပ်ယာဘက်မနုလန်  
စံးဘက်ပုအိန်စရလးဖိ  
ဒ်သီးကလဲတင်ဆူညါ  
တကုာ်. ၂၆၁.၁၄:၁၅.

စီးပတုဘာန် ၂၀၁၈



မှူးမိတ်တဂုးမုာ်နံး - စီးပတုဘာန်(၉)သိ



ပုဂံကညီကျာထံခဝေ့ရှာန် (၂၀၁၈)နံ့တင်တိမ်ထူ

# လာထီနိုပွဲထီနိုလာဒိနိုနိုအတၢ်ဒိနိုတုဒိနိုပွဲ

အံးဖး ၄:၁၁, မးသဲ ၅:၄၈, မးသဲ ၂၀: ၂၈, နယုမယာ ၆:၁၁,



## အံးဒံးတၢ်ဒါတၢ်ကျဲး

ယွၤမၤတၢ်ဒိနိုတဖၣ်လာပကီၢ်ဒီး ပသးခုလာအသိလီၤ. (၂၀၁၈)နံ့ တၢ်စူၤလီၤအါအါကီၢ်ကီၢ် လၢတၢ်လီၤအါ ပူၤအါတီၤအသိ, ထံဒိနို, ထံလုာ်ဘၢတၢ်, ထံအိၣ်လီၤကလိၤတၢ်, ဟီၣ်ခိၣ်လီၤလၢ, ဟံၣ်ဃီလီၤဖျိလီၤထွံ, ပုၤကညီလီၤအုးထံ, တၢ်ကီၢ်တၢ်ခဲအိၣ်ထီၣ်လာပကီၢ်ပံၤယီၤအပူၤလီၤ. ပသးကညီဘၣ်ပုၤလၢအဘၣ်ကွၢ်ဆၢန့ၣ်မဲာ်တၢ်သံ တၢ်ပုၤ, တၢ်ဆူးတၢ်ဆါ, တၢ်လီၤမၢ်တဖၣ်န့ၣ်လီၤ. တၢ်ကရၢကရိတဖၣ်ဒီး ပဒိနိုပပုၤအတၢ်သုးတၢ်ကျဲးအသိ, တၢ်မၤစၢၤလၢကျိၣ်စ့, တၢ်ကူတၢ်သိး, တၢ်အိၣ်တၢ်အိတဖၣ်တုၤဃီၤဆူ ပုၤလိၣ်ဘၣ်တၢ်မၤစၢၤတဖၣ်အအိၣ်အသိ မ့ၢ်တၢ်အဂ့ၤအကြၢးတမံၤန့ၣ်လီၤ. တၢ်အိၣ်ဖျိၣ်တဖၣ်ထၢဖျိၣ်တၢ်မၤဘူၣ်လီၤဆီလၢ ထံဒိနိုပုၤဘၣ်ကီဘၣ်ခဲအါန့ၣ်လီၤ.

A Friend in need is a Friend indeed ပထံၣ်ဘၣ်လာပုၤအါဂၤ ကဲထီၣ်တံၤသကိးအဂ့ၤလၢ ပုၤလိၣ်ဘၣ်တၢ်မၤစၢၤအါန့ၣ်လီၤ. ပုၤတနီၤနီၤအဲၣ်ဒီးဟ့ၣ်မၤစၢၤတၢ်သနၢ်က့ လဲၤဝဲလၢအနီၢ်ကစၢ်တသ့ဘၣ်. ပုၤလၢအလဲၤကွၢ်ကဲတဖၣ် လဲၤစိာ်န့ၣ်ပုၤလၢ အအဲၣ်ဒီးဟ့ၣ်မၤစၢၤတၢ်အသိ, တၢ်ခဲလၢာ်ပာ်ဖျါထီၣ်ကစၢ်ယွၤအတၢ်အိၣ်တၢ်ကွံ, လၢအတလီၤတူၢ်လီၤကံာ်နီတဘျီဘၣ်န့ၣ်လီၤ. ပုၤလဲၤမၤစၢၤတၢ်တနီၤ လီၤထွံသံဒၣ်လဲၣ်လီၤ. တၢ်ကမၤဒၣ်ဝဲအသးဒဲလဲၣ်ဂ့ၤဒဲလဲၣ်ဂ့ၤ, ပတၢ်မုၢ်လၢာ်လၢကစၢ်ယွၤအပူၤ တဟါမၢ်ဘၣ်. ဒဲပနၢ်လၢကစၢ်ယွၤကဆူပုၤတစီၤသးအသိး ပကမူဒီးလဲၤဒဲးဆူညါလၢ ကစၢ်ယွၤအဂံၢ်အဘါလီၤ. မုၢ်လၢာ်တၢ်လၢယွၤတက့ၢ်. ပာ်ဆူၣ်နဂံၢ်နဘါတက့ၢ်. ဒီးမံယွၤဒုးဆူၣ်ထီၣ်နသးအဂံၢ်အဘါတက့ၢ်.





# နိဗ္ဗိတိအတတ်ကျွမ်း

ပမ္မာဓိတိတိသိး ပကမနာတိနုဉ် ပကဘဉ်သုဉ်ညါတိအကါဒိဉ်မးလါ တါမတါခုတါပုအတါမလါယုအကိနုဉ်လါ. ပတါဃုထာတါခုတါပုအတါမ ကဘဉ်မုတါလါအလါပလိဒိးတါသိဉ်တါသီ, ကဘဉ်ဟုဉ်တါအပုလါတါလါအတါပု, ကဘဉ်အိဉ်ဒိးတါဟုဉ်ဘျးကုပတါအါဉ်လါတဖဉ်နုဉ်လါ.

ပမာဘဉ်ယုအတါမနုဉ် မုတါအခွဲးအယဉ်နုဉ်လါ. တါမလါဘဉ်တါမဝံဝဲတဖဉ်နုဉ် မုတါမလါအမဂုထီဉ်တါအကိနုဉ်လါ. လါတါမအပု ပမလိဘဉ်လါပကမသကိးတါနုဉ်လါ. တါကိတါခဲလါမုမဆါတနံအံအခိဉ်ထံးခိဉ်ဘိလါ ပမသကိးတါအကိ ပအိဉ်ဒိး တါကိတါဘိတါနုဉ် မုဝဲပကမလိတါမုတါတီနုဉ်လါ.

ပကဘဉ်ဃုကျဲလါ ပမသကိးသုလါ တါမသကိးတါအကိနုဉ်လါ. လါယုအမဲဉ်ညါ တါမသကိးတါမုတါအကါဒိဉ်နုဉ်လါ. ပုတဂဒိးတဂအတါလဉ် တဒိသိးသိးအသးဘဉ်. ပမုပုယိးသကိးတါ, ပဒိးသနုပသးလါယုဒိးယုမစါပုလါကျဲအါမံနုဉ်လါ.

ပမုသုတါဆံးဆံးဖိလါ ပနီကစါဒဉ်ဝဲနုဉ်လါ. ပမတါဒိဉ်ဒိဉ်မုမုလါ ပမသကိးတါလါတါအိဉ်ဖိဉ်, လါကစါယုဒိးပုလါပခိဉ်ပဃါဝးဝးတဖဉ်နုဉ်လါ. မဲပကမုပုမသကိးတါဒိး ယုလါဘိမုတါသးခုကစီဉ်အကိဒိး ကဲထီဉ်တါမစါလါ ယုအတါမပုနုဉ်တက့.

“ပမုယုအပုမသကိးတါတဖဉ်နုဉ်လါ.” (၁ကရံဉ် ၃း၉)

ပုဒိးတါဆာဂုအါ



စဲမစာဉ်

နိဗ္ဗိတိ(ပုကညီဘုထံခဝုရှာဉ်)







# နန်ကယု(၂၀)ခံပတီတပတီတကယုလိမယု

ပုကညီဘုထံခဝရဂုန် နန်ကယု(၂၀) ခံပတီတပတီ တကယုလိမယု တကယုအိ(၇-၁၂.၈. ၂၀၁၈) နံ နီကယုမိပု ဝဲလီနီလီ. တကယုတဘျီအံ မသကီးဘုတကီး ကီကယု မိပု, ကီကယု ပူးဒီးကီထီးခီနီလီ. တကယုအံ ပုကညီဘုထံ ခဝရဂုန်တကတီဒီးခီထီထီထီခီနီဝဲကျီ, သရုသမိ ဝဲကျီ, တသးခကစီဒီး မဲရဂုဝဲကျီ ဒီးခရ်ဖိတကုန်ဘု ကုန်သုဝဲကျီမသကီးတနီလီ.

တကတီထုမုဝဲ "လာထီပဲထီလါခီနီ အတီခီတု ခီပု" နီလီ. ဝဲ (၇.၈. ၂၀၁၈) ဟါ (၆:၀၀)နီရံ မုတက အိထီ တကရဲတကကျီနီလီ. သရုတဖုလာအသီလိတကီး အတီဂု ခီတီမုဝဲ သရုခီသုခီထု "ယုအတီကီးဒီး တကအီဖီသရု အမုအဒါ," သရုခီစုစီ "တကအီဖီအတီပတီဘု," သရုမု ဒီးဖီဒု" ခ.တ စံတနီ မုမနုလဲနီ," သရုခီအံလီလး "တကအီဖီအပုတက သီလိတဖဲတကယု," သရုခီစီလါလါ

"တသးခကစီဒီးခါတကကျီဘုတကရုကရု", သရုခီလုမိ "တသုညီထံတကကီးဒီးခါတသးခကစီတကယု," သရုဒီးကထာ ယံအလး "တသုညီဘုထု တကပတီဘု," သရုခီဒီးကထာ မိမဲသု "သုဂု သးကျီခီနီ," ဒီးပုသီလိလိစီခံမု သရုဇုဒီး သရုမုလဲနီ နီလီ.

တကယုတဘျီအံ ပုလာဟဲတကတီနီ တက တါလီသီ တဖုမုဝဲ သရုခီယုဒီးမု, သရုခီသီထီ ဒီးပခီဖါကျီ သုတဖုလီ.

တကယုတဘျီအံ တနီဒီးအီ ကရု(၄)ကရု လါအမု သရုသမိကရု, တသီလိမယုကရု, တသးခကစီရု ဒီးတက တကဘုကရုတဖုနီလီ.

တပုကတကယုလိတကရဲတကကျီလဲ လါအီ ကူး (၁၂)သီ, ဟါ(၆:၀၀)နီရံ လါတဘျီတကဘျီနီလီ. ပုဟဲထီတကယု ခဲလက(၆၃)ကနီလီ.







# တၢ်သးခုကစီၣ်ဒီးမံးရှၢၣ်ဝဲၤကျိၤတၢ်မၤလိ

ပုၤကညီဘျၢထံခဝုရှၢၣ်, တၢ်သးခုကစီၣ်ဒီးမံးရှၢၣ်ဝဲၤကျိၤ ပမၤဝံၤဘၣ် Teaching Mobile Team Seminar ဖဲလါအီကူၣ်(၆-၁၈)သီ, (၂၀၁၈)နံၣ်န့ၣ်လီၤ. Seminarတဘျီအံၤအတၢ်တီၢ်တီၢ်ပုၤမ့ၢ်ဝဲ “ဒ်သိးတၢ်အိၣ်ဖှိၣ်တဖၣ် ကဂဲၤလိၣ်အါထီၣ်လၢတၢ်သိၣ်လိမၤယွၤကလုာ်ကထါအဂီၢ်, ဒ်သိးပုၤစုာ်က့ၤန့ၣ်က့ၤခရံၣ်တဖၣ် တၢ်သ့ၣ်ညါယွၤကလုာ်ကထါကအါထီၣ်အဂီၢ်, ဒီးဒ်သိးပုၤသ့ၣ်လိယွၤကလုာ်ကထါတဖၣ် ကအါထီၣ်လၢကီၢ်တဖၣ်အဂီၢ်လီၤ.” တၢ်မၤလိတဘျီအံၤ ပုၤဟဲထီၣ်ခဲလၢာ် အိၣ်ဝဲ(၂၇)ဂၤလၢ ကီၢ်(၁၅)ဘျၢအပူၤန့ၣ်လီၤ. တၢ်သိၣ်လိအခိၣ်တီၢ်ဒီး ပုၤသိၣ်လိတၢ်တဖၣ် ဒီးအတၢ်ဂ့ၢ်

မ့ၢ်ဝဲ သရၣ်စၢလမိၣ် ဒီး သရၣ်မုၢ်ဖလုၣ်ဘံၣ်ယၣ်-သိၣ်လိလံာ်စီဆ့ၣ်, သရၣ်အဲးဒတးသိၣ်လိ ကစၢ်ယွၤအတၢ်တီၢ်ဟံ, သရၣ်ဒိၣ်စီၤလါလါသိၣ်လိ တၢ်ကဲခရံၣ်ပျံၣ်ဘီၣ်တံၢ်နီၢ်, သရၣ်မုၢ်က့ၣ်မ့ၢ်လးသိၣ်လိ “ မုၢ်နံၤခဲကတၢ်တၢ်မၤသးတဖၣ်- Revelation ” ဒီးသရၣ်အဲးတမၢၣ် သိၣ်လိ “တၢ်သ့ၣ်ဝံၣ်သးဆၢ”တဖၣ်န့ၣ်လီၤ. တၢ်မၤလိဝံၤအလီၢ်ခဲ, ခာၣ်စးသ့ၣ်တဖၣ်ကအိၣ်ဒီး တၢ်သိၣ်လိနဲၣ်ယုၤဆူတၢ်အိၣ်ဖှိၣ်တဖၣ်, ဒ်အဝဲသ့ၣ်တီၢ်ကျဲၤလီၤ Planning အယီ, ပမုၢ်လၢလၢကီၢ်ခိၣ်ကီၢ်နၢ် တဖၣ်ကဆိၣ်ထွဲမၤစၢၤ, ဒီးဟ့ၣ်ကူၣ်ဟ့ၣ်ဖးအဝဲသ့ၣ်န့ၣ်လီၤ.

**သရၣ်မုၢ်စုကူၣ်သ့**

## တၢ်ဆၢဂ့ၢ်ဆူဖိမုၢ်ဖိနီၣ်ကျဲၤနီၣ်

ဖိမုၢ်ဖိနီၣ်ကျဲၤနီၣ် ချးန့ၣ်နံၤအိၣ်ဖျဲၣ်ဆၢက့ၤ(၂)ဝိတဝီဖဲ ၁.၈.၂၀၁၈ အယီ မိပါ ခူၣ်ဖိထာဖိ သးခုစံးဘျးယွၤဒီးဟ့ၣ်မၤဘျၢလဲၤဆူညါမဲးကစံ (၁၀၀၀၀)ဘးတီတီန့ၣ်လီၤ.

စံးဘျးဘၣ် ခူၣ်ဖိထာဖိလၢအဟ့ၣ်မၤဘျၢတၢ်န့ၣ်လီၤ. မိဖိမုၢ်ဖိ ကအိၣ်ဆူၣ်အိၣ်ချ့, ဒိၣ်ထီၣ်လၢနီၢ်ခိၣ်နီၣ်သး, တၢ်ကူၣ်ဘၣ်ကူၣ်သ့, လၢပဲၤဒီးမိၢ်ပၢ်အတၢ်မုၢ်လၢ လၢယွၤအတၢ်ဆိၣ်ဂ့ၢ်အပူၤတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆၢဂ့ၢ်ထုကဖၣ်န့ၣ်လီၤ.





# ကီၤတဖၣ်လၢဘၣ်ကွၢ်ဆၢၣ်မဲၣ်ဒီးထံဒိၣ်နီၤယွၤအိၣ်ထီၣ်



ခီဖျိလၢတၢ်စူၤအါအယံၤ ထံဒိၣ်နီၤယွၤအိၣ်ထီၣ်  
 ဝဲလၢတၢ်လီၤအါပူၤအယံၤ ပုၤကညီဘျၢထံခဝုၣ်အပူၤ  
 ကီၤတဖၣ်ဘၣ်ကွၢ်ဆၢၣ်မဲၣ်ဒီးထံဒိၣ်နီၤယွၤအိၣ်ထီၣ်  
 ဘၣ်ထံးလၢ ဘၣ်သုးလီၤသုးကျဲး(၂၀၁၈)နံၣ်, ယူၤလံ  
 (၂၆-၂၉)သီန့ၣ်လီၤ. ဆၢၣ်ဖိကီၤဖိ, ကျိၣ်, ထံး ဆိကအိၣ်  
 လီၤကျဲးတအိၣ်, ဘုဟု လီၤဘျၢကွံၣ်, တၢ်လဲၤတၢ်က့ၤ  
 ကီၤခဲ, ကျဲးဟးဂီၤကွံၣ်ဝဲန့ၣ်လီၤ. ထံဒိၣ်အိၣ်ထီၣ်လၢ  
 ကီၤတဖၣ်လၢ အမ့ၢ်(၁)ကီၤဖၣ်အၣ်မိၣ်လမ့ၣ်တၢ်  
 အိၣ်ဖိၣ်(၁၃)ဖိၣ်, (၂)ကီၤဆိထံးသဝီ(၄၈)သဝီ,  
 ဟီၣ်ခိၣ်လၢလီၤအယံၤ ဟံၣ်ဟးဂီၤ(၂၈)ဖျၢၣ်, (၃)ကီၤ  
 ချၢၣ်လွံၤထူၣ် တၢ်အိၣ်ဖိၣ်(၁၂)ဖိၣ်, (၄)ကီၤဘျံးဒီး  
 ကီၤမုၢ်တြီၤထံဒိၣ်, ဘၣ်ဒိဘၣ်ထံး အိၣ်စ့ၢ်ကီးတဆံး  
 တက့ၢ်န့ၣ်လီၤ. တၢ်မၤစၢၤလၢပုၤကညီဘျၢထံခဝုၣ်  
 သုးကျဲးဆၢၣ်လီၤဖဲ (၃၀. ၇.၂၀၁၈)အနံၤအသိး မ့ၢ်ဝဲ  
 (၁)ကီၤဆိထံး(၃၀)ကလီၤ, (၂)ကီၤဖၣ်အၣ်မိၣ်လမ့ၣ်  
 (၃၀)ကလီၤ, (၃)ကီၤချၢၣ်လွံၤထူၣ်(၂၀)ကလီၤ,  
 (၄)ကီၤဘျံး(၂၀)ကလီၤ ယုၣ်ဒီးကသံၣ်ကသီ, ထံအိ  
 ကဆီ, တၢ်ကူတၢ်သိးလၢပိၣ်မုၢ်ပိၣ် မၤတဖၣ်အဂီၢ်စ့ၢ်  
 ကီးန့ၣ်လီၤ. ကီၤပံၤယီၤဘျၢထံခဝုၣ်ခိၣ်နၢ်တဖၣ်,  
 ခဝုၣ်ဖိလံၤ, ကီၤခိၣ်နၢ်ဒီးတၢ်ကရာကရီအဂုၤအဂုၤ  
 တဖၣ် မၤစၢၤဆိၣ်ထွဲကျိၣ်စ့ၢ်လၢတၢ်လိၣ်အဂုၤအဂုၤ  
 စ့ၢ်ကီးန့ၣ်လီၤ.







### ဒၢဖံကညီဘျာ်ထံတၢ်အိၣ်ဖျိၣ်တၢ်စံးဘျးယွၤ

ဒၢဖံကညီဘျာ်ထံတၢ်အိၣ်ဖျိၣ်, တၢ်အိၣ်ဖျိၣ်အမုၢ်နံၤ (၁၆) ဘျီတဘျီ တၢ်စံးဘျးယွၤ ဘၣ်တၢ်မၤအီၤဖဲ (၄.၅.၂၀၁၈) တုၤ (၇.၅.၂.၂၀၁၈) နံၤန့ၣ်လီၤ. တၢ်တီၢ်ထူမုၢ်ဝဲ “ဟံးဃာ်တၢ်လာအအိၣ်ဒီးန့ၣ်တက့ၢ်.”

တချးတၢ်စံးဘျးစံးဖျိၣ်တၢ်ဘါဒီး တၢ်အိၣ်ဖျိၣ်အမုၢ်နံၤတၢ်ရဲၣ်တၢ်ကျဲၤဘၣ်န့ၣ်တၢ်အိၣ်ဖျိၣ်အိၣ်ဒီးတၢ်မၤလိ (၂)သီန့ၣ်လီၤ. ပုၤသိၣ်လိတၢ်မုၢ်ဝဲ သရၣ်မုၢ်ဒီးကထာ်သီကျိၣ်ထူ(ဖုကံကုၣ်လံာ်စီဆံ့ကို) ဒီးသရၣ်သဘျာ်(ခဝုရှာ်ပိာ်ခွါဝဲကျိၣ်) န့ၣ်လီၤ.

(၃.၅.၂၀၁၈)ဟါ, မုၢ်တၢ်အိးထီၣ်တၢ်ဘါတၢ်ရဲၣ်တၢ်ကျဲၤလာအဆိန့ၣ်လီၤ. ပုၤတီခိၣ်ရိၣ်မဲလၢ တၢ်ဘျာ်တၢ်ဘါမုၢ် တၢ်အိၣ်ဖျိၣ်သရၣ်န့ၣ်လီၤ.

(၄.၅.၂၀၁၈)အနံၤမုၢ် တၢ်အိၣ်ဖျိၣ်ထူၣ်မိာ်ပုၤဒီး တၢ်အိၣ်ဖျိၣ်အဒုဖဲလံာ်တၢ်အိၣ်ဖျိၣ်ဖိတဖၣ် ဟဲက့ၢ်ဟံးဖျိၣ်ထီၣ်သး တုၤအိၣ်ဒီးတၢ်ဘါတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ.

(၅.၅.၂၀၁၈) ဟါ (၆:၃၀) န့ၣ်ရံၣ် မုၢ်တၢ်ဘျာ်တၢ်ဘါတၢ်ရဲၣ်တၢ်ကျဲၤဒီး ကီၢ်ခိၣ်ကီၢ်န့ၣ်ပုၤမၤသကိးတၢ်

ဒီးတမံၤတဖၣ်ဟဲတုၤဟံးဖျိၣ်ဘါသကိးယွၤန့ၣ်လီၤ. ပုၤစံၣ်တဲၤတဲလီၤတၢ်မုၢ် သရၣ်လါမုၢ် (ကီၢ်ဖၣ်အၣ်မိၣ်လမ့ၣ်နဲၣ်ရဲၣ်သဃဲၤ) န့ၣ်လီၤ.

(၆.၅.၂၀၁၈) မုၢ် ဂီၤတၢ်ဘါ ၆(၆:၀၀)န့ၣ်ရံၣ် ၆ (၁၀:၃၀)န့ၣ်ရံၣ်မုၢ် မုၢ်ဆါတၢ်ဘါ, တၢ်စံးဘျးစံးဖျိၣ်တၢ်ဘါဒီး ပုၤစံၣ်တဲၤတဲလီၤတၢ်မုၢ် သရၣ်အဲၣ်မူဒါ(ကီၢ်ဟီကတးနဲၣ်ရဲၣ်)န့ၣ်လီၤ. မုၢ်ထူၣ်တၢ်ဘါဝဲၤ အိၣ်ဒီး တၢ်အိၣ်ဘျာ်, တၢ်ဖျိဘၣ်က့ၢ် တၢ်အိၣ်ဖျိၣ်ဖိ တၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ. ဟါ (၄:၀၀)န့ၣ်ရံၣ် မုၢ် ဟံၣ်ဖိဃီဖိတၢ်ဘါတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ. ပုၤစံၣ်တဲၤတဲလီၤတၢ်မုၢ် သရၣ်ဒိၣ်စိနဲၣ် (ကီၢ်ဟီကတးသးစာ်ပုၤဟၤလီၢ်ဆ့ၣ်နီၤ) န့ၣ်လီၤ.

(၇.၅.၂၀၁၈) နံၤ မုၢ်ဝဲဒၣ် ဒၢဖံတၢ်အိၣ်ဖျိၣ်ဖိမုၢ်သရၣ်မုၢ်နီၢ်မါရှာ်ဖိဒီး ပုၤကီၢ်ဟီကတးခွါသရၣ်စီၤဂ့ၤထူ (သ့ၣ်လၣ်ဂီၤလူၢ်တၢ်အိၣ်ဖျိၣ်ဖိ)သ့ၣ်တဖၣ်အတၢ်တုၤတၢ်ဖျိအတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ.

ဒၢဖံတၢ်အိၣ်ဖျိၣ်အမုၢ်နံၤဒီး အတၢ်စံးဘျးစံးဖျိၣ်တၢ်ရဲၣ်တၢ်ကျဲၤတဘျီအံၤ ဃံလၢဒိၣ်မးလီၤ.





### တၢ်စံးဘျးဆၢဂ့ၤဆူသရၢ်မုၢ်ဖီလုၢ် (USA)

လာတၢ်သးအိၣ် ဒီးတၢ်မၤသကိးတၢ် ဒီးလဲၤဆူညါမဲးကစံအဂီၢ် သရၢ်မုၢ်ဖီလုၢ်ဟ့ၣ်မၤဘျး လဲၤဆူညါမဲးကစံ (၁၄၀,၇၀၀)ဘးတီတီန့ၣ်လီၤ.

စံးဘျးဘာ်သရၢ်မုၢ်လၢအမၤသကိးတၢ်န့ၣ်လီၤ. မံယွၤတၢ်ဆိၣ်ဂ့ၤအါကလီၤဘၣ်လၢနလီၤထူးထူးတီၤတီၤ, နကမုၢ်လၢသးခုဘၣ်လၢ ဘီမုၢ်တၢ်ဖံးတၢ်မၤအပူၤ ဃုာ်ဒီးပုၤလၢဘၣ်ထွဲဒီးနၤကိးဂၤဒဲးတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆၢဂ့ၤထုကဖၣ်န့ၣ်လီၤ.

### တၢ်စံးဘျးဆၢဂ့ၤဆူပံပံအ့မိၢ် (Perth, Australia)



ဖံပံအ့မိၢ် ချးန့ၢ်ဘၣ်နံၤအိၣ်ဖျဲၣ်ဆၢက့ၤ(၈၈)ဝိတဝီ ဖဲ (၁၅.၉.၂၀၁၈)အယီ သးခုစံးဘျးယွၤဒီးဟ့ၣ်မၤဘျး လဲၤဆူညါမဲးကစံ (၁၁၀,၀၀၀)ဘးတီတီန့ၣ်လီၤ.

စံးဘျးဘာ် ဖံပံလၢအဟ့ၣ်မၤဘျးတၢ်န့ၣ်လီၤ. မံယွၤအမဲာ်ကလဲၤတၢ်ဒီးနၤဖဲမ့ၢ်တုာ်ပုၤတီၤကတီၢ်, မံယွၤကဟ့ၣ်နၤ တၢ်အိၣ်ဆူၣ်အိၣ်ချ့ကံၢ်ဘါလၢပုၤ, သးခုစံးဘျးဘာ်ယွၤလၢကိးနံၤအတၢ်အိၣ်မူအပူၤ ဃုာ်ဒီး ဖီလံၤဒူၣ်ဖီထာဖီတဖၣ်တက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆၢဂ့ၤထုကဖၣ်န့ၣ်လီၤ.


### တၢ်ဆၢဂ့ၤဆူဖီမုၢ်ဖီနီၢ်ဂ့ၤလီၤအဲၣ်စိဃုရမိၣ်ထီ

ဖီမုၢ်ဖီနီၢ်ဂ့ၤလီၤအဲၣ်စိဃုရမိၣ်ထီ ချးန့ၢ်ဘၣ်နံၤအိၣ်ဖျဲၣ်ဆၢက့ၤ(၁၀)ဝိတဝီ ဖဲလါစံးပတုဘာ် (၂၀)သီအယီ ပါပါသရၢ်ကီၣ်ဝု ဒီး မိမိသရၢ်မုၢ်ဖီအဲၣ်ဆုံ (Des Moines, Iowa, USA) သးခုစံးဘျးယွၤဒီး ဟ့ၣ်မၤဘျး လဲၤဆူညါမဲးကစံ (၃၂၃,၀၀၀)ဘးတီတီန့ၣ်လီၤ.

ပစံးဘျးဘာ်မိမိပါပါလၢ အဟ့ၣ်မၤဘျးတၢ်န့ၣ်လီၤ. မံဖီမုၢ်ဖီ ကပုၤဒီး တၢ်အိၣ်ဆူၣ်အိၣ်ချ့လၢနီၢ်ခိနီၢ်သး, ဒိၣ်ထီၣ်ပုၤဒီး တၢ်ကူၣ်ဘၣ်ကူၣ်သ့, ကဲထီၣ်ဘၣ်ပုၤလုၢ်ပူၤဒိၣ် ဒီးဒုးသးခုဘၣ်မိပါဒူၣ်ဖီထာဖီတဖၣ်တက့ၢ်.







ဗုဒ္ဓကမ္ဘာ့ဦးစွာမိတ်မိုး သးပျံရွာသွန်ဒီးသရဉ် မုဉ်အဲမဉ်အဖိသဂကအကျါ မှာပုၤခံဂတဂန့ၣ်လီၤ. အဖိာ်မုဉ်ကိသရဉ်မုဉ်အယိ အဝဲအိဉ်ဘဉ်ဝဲကိတၢ်လီၤတဖဉ် ဒ်အမုဉ်လီၤကါ, ဘလူကုၤ, ဟီကတး, စဉ်ဘူတီဒီးတီသူ လူၢ်အုစုဉ်တဖဉ်န့ၣ်လီၤ. ဖဲ(၁၉၅၆)နံၣ်န့ၣ် ဒီးတုဒီးဖျါ အသးဒီးဖဲသရဉ်မုဉ်ခရံၣ်စတံန့ၣ်လၢအမုဉ်ကိသရဉ်မုဉ် န့ၣ်လီၤ. ယွၤဟ့ၣ်သါအိၤဖိမုဉ်ဖိခွါ(၁၀)ဂန့ၣ်လီၤ.

ဗုဒ္ဓကမ္ဘာ့ဦးစွာမိတ်မိုးက့ၤသစ့ၤမနုၤတၢ်အိဉ် ဖိဉ်သရဉ်တဂလၢ (၄၁)နံၣ်အတီၢ်ပူၤဒီး မၤယွၤအတၢ် အကလုာ်တီတုၤကစၢ်ယွၤကိးက့ၤအိၤဖဲ (၂၄.၆.၂၀၁၈), အိဉ်ဘုးနံၤ, ဟါ (၅.၂၀)နံၣ်ရံၣ်ဖဲ ခုဉ်ဘံၣ်စံဉ် တၢ်ဆါ ဟံဉ်ဖဲအသးအိဉ်(၈၄)နံၣ်အံၤန့ၣ်လီၤ.

လၢ(၄၁)နံၣ်အတီၢ်ပူၤ ဒုးအိဉ်ထီဉ်ဘဉ်တၢ်သး ခုကစီဉ်အပျီခံပျီဆူ တၢ်အိဉ်ဖိဉ်လၢအမုဉ် ခွီနဲကူဒီးထူလု စူးအမဲဉ်ညါ တီခိဉ်ရိဉ်မဲဒီးမၤအါထီဉ်ဘဉ်တၢ်သးခုက စီဉ် တၢ်မၤလီၤခံခါလၢအမုဉ် ညီဉ်တီဝဲဒီးကလါကံစူးဖဲ လဲဉ်သဉ်ယဉ်န့ၣ်လီၤ.

အဝဲအတၢ်သးစဲထဲလၢ တၢ်အိဉ်ဖိဉ်ဒီးတၢ်သး ခုကစီဉ်အမဲဉ်ညါကျဲးစးဒုးဒိဉ်ထီဉ် ခိဉ်နံၤအသီတဖဉ်

ထီဘိန့ၣ်လီၤ. လၢ(၄၁)နံၣ်အတီၢ်ပူၤ မၤသကိးဘဉ်တၢ် ဒီးကီၢ်သရဉ်သမါကရၢဒီး ဝုၢ်တကူဉ်ဝုၢ်ခိဉ်ကဝီၤဒဲန့ၣ် ရွဲဉ်အသးစ့ၢ်ကိးန့ၣ်လီၤ.

ပစံးဘျူးဘဉ်ကီၢ်တကူဉ်ကီၢ်ခိဉ်သရဉ်ဒိဉ်ဒီး ကထာဉ်ဝီလ်ဒိဉ်သ့, သရဉ်ဒိဉ်ဒီးကထာဉ်လၢဘဉ်, သ ရဉ်ဒိဉ်ဒီးကထာဉ်ကံဒယၢဉ်ထီဒီးသရဉ်ဒိဉ်ကူစၢဉ်ဒွဲ, သရဉ်မုဉ်အဲလ့ဉ်ဖိတဖဉ်လၢ တၢ်ဘူဉ်တၢ်ဘါလၢခံက တၢ်ဒီး တၢ်ပာ်လီၤဒဲဟီဉ်ခိဉ်ကတီၢ်ဟဲမၤသံမၤလၢ ပဖုသရဉ်ဒိဉ်အံၤအတၢ်ရဲဉ်တၢ်ကျဲၤအယိလီၤ.

ပစံးဘျူးဘဉ်သရဉ်သမါဒီး သရဉ်မုဉ်တဖဉ် ကီၢ်ဝဲလီၤဝဲလီၤကျိၤခိဉ်နံၤဒီး လံာ်စီဆံ့ကိသရဉ်တဖဉ်, ခဝ ရှၢဉ်သရဉ်သမါကရၢပုၤန့ၣ်တၢ်ဒီး ပုၤမၤသကိးတၢ်ခဲ လၢာ်တစ့ၤန့ၣ်အဂၤ(၇၀)ဘဉ် ဟဲပာ်ဖျါတၢ်အဲဉ်ဆူ ပဝဲ က့ၤသစ့ၤမနုၤတၢ်အိဉ်ဖိဉ်ဒီး ခုဉ်ဖိထာဖိလၢ အိဉ်လီၤ တံာ်တဖဉ်အကီၢ်အယိန့ၣ်လီၤ.

ပစံးဘျူးဘဉ်ပုၤကညီဘျာထံခဝရှၢဉ်တၢ်ဆါ ဟံဉ် ကသံဉ်သရဉ်တဖဉ်, ပုၤမၤသကိးတၢ်ကိးဂဒဲးဒီး ကွဲၢ်ကဘီတၢ်ဆါဟံဉ်ကသံဉ်သရဉ်ဒီး ပုၤမၤသကိးတၢ် ကိးဂလၢ အဲဉ်ဘဉ်ပဖုသရဉ်ဒိဉ်အံၤဒီး အံးထွဲကွၢ်ထွဲဝဲ ပုၤဒီးတၢ်အဲဉ်တၢ်သးအိဉ်အယိန့ၣ်လီၤ.

**လွဲၤထူ(တၢ်အိဉ်ဖိဉ်သရဉ်) က့ၤသစ့ၤမနုၤကညီဘျာထံတၢ်အိဉ်ဖိဉ်**





တၢ်မၤနၢၤ



စိၤကိၢ်မူ (ကိၢ်အမဲၣ်ရကၤ)

တၢ်အိၣ်မူ အတၢ်မၤနၢၤ အနီၣ်တံၣ်ခံ မ့ၢ်တၢ်မၤနၢၤလဲၣ်န့ၣ် လၢ်အံၤကမၤစၢၤနၢၤ သပုၢ်ကတၢၢ်လီၤ.

\* ပုၤဖးလံာ်လၢ U.S.A, ဒီး Canada တဖၣ် ဆဲးကျိးမၤန့ၢ်အီၤသ့ဖဲ -

စိၤကိၢ်မူ Ph. +1 (252) 288-9830. Email. kawmoo282@gmail.com

\* ပုၤဖးလံာ်လၢ Europe, ထံလီၢ်ကိၢ်ပူၤ ဒီးထံဂုၤကိၢ်ဂၤတဖၣ် ဆဲးကျိးမၤန့ၢ်အီၤသ့ဖဲ -

သရၣ်ဒိၣ်ဒီးကထၢၣ်နံၤဒိၣ်ထူ Ph. 09420016573, Email. 2010maungthoung@gmail.com